

ဓမ္မဒန္တာ (၅၇) ဦးတိုက်လျှောက်သောသူမ (အလ် မိုဂျာဒလာတ်)

ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၅)၊ သုတ်ဒေသနာ (၂၂)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁၁}

၁။	<p>قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا إِنَّ اللَّهَ سَمِيعٌ بَصِيرٌ</p> <p>သူမ၏ ကြင်ဖော်နှင့် စပ်လျဉ်း၍ သင့်ထံ၌ ဦးတိုက်လျှောက်ထား သူမ၏ လျှောက်ထားချက်နှင့် ပရမတ်ဘုရားရှင်အား စောဒနာခြင်းကို ပရမတ်ဘုရားရှင်သည် မုချ ကြားတော်မူ၏။ ပရမတ်ဘုရားရှင်သည် သင်တို့နှစ်ဦး၏ အပြန်အလှန် ပြောဆိုခြင်းကို ကြားတော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် မြင်သိနေသော အရှင် ဖြစ်၏။</p>
၂။ ☆၃၃:၄	<p>الَّذِينَ يَظَاهَرُونَ مِنْكُمْ مَنْ نَسَاهُمْ مَا هُنَّ أُمَّهَاتُهُمْ إِنَّ اللَّائِي لَدَنَّهُمْ وَلَدْنَهُمْ وَإِنَّهُمْ لَيَقُولُونَ مُنْكَرًا مِنَ الْقَوْلِ وَزُورًا وَإِنَّ اللَّهَ لَعَفُوءٌ غَفُورٌ</p> <p>သင်တို့အနက် အမျိုးသမီးတို့အား သူမတို့သည် သူတို့၏ မိခင်များ မဟုတ်ဘဲ ကျောခိုင်းပစ်အံ့၊ ဧကန်ပင် သူတို့အား မွေးဘွားသော သူမသည်သာ သူတို့၏ မိခင်များ ဖြစ်ကြ၏။[☆] ဧကန်အမှန် သူတို့သည် တရားပျက်စကားနှင့် လိမ်ညာခြင်းကို ပြောဆိုကြ၏။ ဧကန်အမှန် ပရမတ်ဘုရားရှင်သည်ကား ခွင့်လွှတ်သောအရှင် လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။^{၁၁၇}</p>
၃။	<p>وَالَّذِينَ يَظَاهَرُونَ مَنْ نَسَاهُمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِنْ قَبْلِ أَنْ يَتَمَاسَا ذَلِكَ تَوْعَظُونَ بِهِ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ</p> <p>သူတို့၏ အမျိုးသမီးတို့အား ကျောခိုင်းနေသော သူတို့သည် သူတို့၏ ပြောစကားကို ပြန်လည်ရုပ်သိမ်းလိုလျှင်- သူတို့ချင်း မထိတွေ့မှီ ချုပ်နှောင်မိနေသူတစ်ဦးကို လွတ်ပေးရမည်၊ ဤသည် သင်တို့အတွက် အဆုံးအမပင် ဖြစ်၏။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံလေသမျှကို သတင်းသိနေတော်မူ၏။^{၁၁၈}</p>
၄။	<p>فَمَنْ لَمْ يَجِدْ فَصِيَامَ شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَا فَمَنْ لَمْ يَسْتَطِعْ فَاِطْعَامَ سِتِّينَ مَسْكِينًا ذَلِكَ لَتُؤْمِنُوا بِاللَّهِ وَرَسُولِهِ وَتِلْكَ حُدُودُ اللَّهِ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ</p>

(၁၀၀၇) ဤဥပဒေများတွင် ပြောဆိုသော ကျောခိုင်းနေခြင်း ဇနီးတစ်ဦးအား မလိုချင်တော့လျှင် ထိုအမျိုးသမီးအား “သင်သည် ကျွန်ုပ်၏ မိခင်ကဲ့သို့ ဖြစ်သည်” ဟု ကျိန်ဆိုပြောဆိုသော စကားလုံး ဖြစ်ပေသည်။ ထိုအခါ ထိုအမျိုးသမီးမှာ အပြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်ပြန်စောကြောနိုင်ခြင်း မရှိချေ။ ထိုသို့သော အမျိုးသမီးတစ်ဦး၏ ဘဝ နစ်နာခြင်းကို အစွဲလားသောသနာက လုံးဝ တားမြစ် ပိတ်ပင်လိုက်ခြင်း ဖြစ်ပေသည်။ ဤစကားလုံး၏ အဓိပ္ပါယ်ကို ၃၃:၄ တွင် ဖော်ပြထားသည်ကို တွေ့ရပေသည်။ အမိုက်မှောင်ကျနေ သော ခေတ်ကာလကြီးတွင် အစွဲလားသောသနာသည် မည်သူ၏ မျက်နှာကိုမှ မထောက်ဘဲ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ် အခွင့် အရေးများကို အပြည့်အဝရရှိစေရန် ဥပဒေချမှတ်ခဲ့ပေသည်။ ၂:၂၂၅ မှ ၂၃၂ တို့တွင် လင်မယားကွာရှင်းခန်းများကို ကြည့်ပါ။

(၁၀၀၈) ဤသုတ်တော်မှ “ချုပ်နှောင်မိနေသူ တစ်ဦး” ဆိုသည်မှာ ရက်စက်စွာ ကျိန်ဆိုခြင်းဖြစ်၍၊ ဆရာတော် တစ်ချို့က ကျေးကျွန်ဟုလည်း ကောင်း၊ အချို့က စစ်သုံးပန်းဟုလည်းကောင်း ပြန်ဆိုကြပေသည်။ ဘဝအခက်အခဲဖြင့် ရင်ဆိုင် အချုပ်မိနေသူများကို ဆိုလိုပေသည်။

	<p>သို့သော် မဆောင်ရွက်နိုင်သူအတွက် သူတို့ချင်း မထိတွေ့မှီ ဥပုသ်သီလ နှစ်လဆက်တိုက် စောင့်တည်ရမည်။ ထိုသို့ မစွမ်းဆောင်နိုင်သူသည် နှမ်းပါးသူ ခြောက်ဆယ်ကို ကျွေးမွေးလိုက်ရမည်။ ဤသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်ခြင်းအတွက် ဖြစ်၏။ ဤသည် ပရမတ်ဘုရားရှင်၏ စည်းကမ်းချမှတ်ချက်ပင်။ ဖုံးကွယ်သူတို့ အတွက်မူ နာကျင်သော ဝင့်ကြွေးသည် ရှိနေ၏။</p>
၅။	<p>إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِنْ قَبْلِهِمْ وَقَدْ أَنْزَلْنَا آيَاتٍ بَيِّنَاتٍ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ ﴿٥﴾</p> <p>ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ပုန်ကန်သော သူတို့သည် သူတို့မတိုင်မှီ သူတို့အား သေးသိမ်စေ သကဲ့သို့ သေးသိမ်စေခြင်းကို ခံရမည်။ ငါအရှင်သည် ရှင်းလင်းသော သုတ်ဒေသနာများကို မုချ ချမှတ်တော်မူပြီ။ ဖုံးကွယ်သူတို့ အတွက်မူ အသရေပျက်သော ဝင့်ကြွေးသည် ရှိနေ၏။</p>
၆။	<p>يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُمْ بِمَا عَمِلُوا أَحْصَاهُ اللَّهُ وَنَسُوهُ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٦﴾</p> <p>ပရမတ်ဘုရားရှင်သည် သူတို့ အားလုံးကို ရှင်ပြန်နိုးကြွစေသော နေ့ကာလ၌ ကျင့်ကြံခဲ့သမျှကို ထုတ်ပြန်တော်မူအံ့။ သူတို့သည် ၎င်းကို မေ့လျော့နေသော်လည်း ပရမတ်ဘုရားရှင်သည် မှတ်တမ်း ထားတော်မူ၏။ ပရမတ်ဘုရားရှင်သည် ကား သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။</p>
၇။	<p>أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مَا يَكُونُ مِنْ نَجْوَى ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِنْ ذَلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ثُمَّ يُنَبِّئُهُمْ بِمَا عَمِلُوا يَوْمَ الْقِيَامَةِ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ﴿٧﴾</p> <p>မိုးများအတွင်း မြေကမ္ဘာအတွင်း ရှိသမျှကို ပရမတ်ဘုရားရှင်သည် သိနေတော်မူကြောင်း သင် မသုံးသပ်မိသလော။ သုံးယောက် တီးတိုးတိုင်ပင်နိုင်ခြင်း မရှိ၊ အရှင်သည် သူတို့၏ လေးယောက်မြောက် ဖြစ်၏။ ငါးယောက် ဖြစ်လျှင် အရှင်သည် သူတို့၏ ခြောက်ယောက်မြောက် ဖြစ်၏။ ဤထက် နည်းလျှင် ဖြစ်စေ၊ သို့မဟုတ် များလျှင် ဖြစ်စေ- မည်သည့် နေရာ၌ သူတို့ ရှိနေစေကာမူ အရှင်သည် သူတို့နှင့်အတူ ရှိနေ၏။ သူတို့ ကျင့်ကြံလေသမျှအား မြဲမြံတည်တံ့ရမည့် နေ့ကာလ၌ သူတို့အား ထုတ်ပြန်တော်မူလိမ့်မည်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူ၏။</p>
၈။	<p>أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعْوَدُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِاللَّيْلِ وَالنَّهَارِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاؤُوكَ حَيَّوْكَ بِمَا لَمْ يُحْيِكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنْفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ حَسْبُنْهُمْ جَهَنَّمُ يَصَلُّونَهَا فَبئسَ الْمَصِيرُ ﴿٨﴾</p> <p>လျှို့ဝှက် ဆွေးနွေးခြင်း တားမြစ်ခံထားရသူများသည် သူတို့အား တားမြစ်ထားသည်ကို လွန်ကျူးလျက် မကောင်းမှု တော်လှန်ပုန်ကန်မှုနှင့် ဉာဏ်စဉ်တော်ဆောင်အား အာခံမှုတို့ အတွက် လျှို့ဝှက်ဆွေးနွေးကြသည်ကို သင် မသုံးသပ် မိသလော။ သူတို့သည် သင့်ထံသို့ ရောက်ရှိလာသောအခါ ပရမတ်ဘုရားရှင်က နှုတ်ဆက်စေ သကဲ့သို့ မဟုတ်ဘဲ နှုတ်ဆက်ကြ၍ သူတို့ စရိုက်တူချင်း “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့၏ ပြောဆိုမှုအတွက် ဝင့်ကြွေးမသင့်စေဘူး၊”ဟု ပြောဆိုကြ၏။ ငရဲဘုံသည် သူတို့အတွက် စာရင်းချုပ်ဖြစ်၏။ ထို၌ လောင်ကျွမ်းရလတ္တံ့၊ ယင်းသည် အကုသိုလ် ပန်းတိုင်ပင်။</p>
၉။	<p>يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِاللَّيْلِ وَالنَّهَارِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبُرِّ وَالْتَّقْوَىٰ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ ﴿٩﴾</p> <p>အို ယုံကြည်သော သူတို့၊ သင်တို့ချင်း သီးသန့် နှီးနှောတိုင်ပင်ကြလျှင် မကောင်းမှု တော်လှန်ပုန်ကန်မှု ဉာဏ်စဉ်တော်ဆောင်အား အာခံမှုတို့ကို မဆွေးနွေးကြကုန်လင့်၊ ကုသိုလ်ကောင်းမှု စည်းစောင့်မှုများကိုသာ ဆွေးနွေးကြကုန်လော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်သည် အရှင်ထံသို့သာ အားလုံးစုပေါင်းစေမည်ပင်။</p>

၁၀။	<p>إِنَّمَا النَّجْوَى مِنَ الشَّيْطَانِ لِيَحْزَنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ ﴿١٠﴾</p> <p>အမှန်မှာ မကောင်းဆိုးဝါးတို့မှ လျှို့ဝှက်ဆွေးနွေးခြင်းသည် ယုံကြည်သော သူတို့အား သောကဖြစ်စေရန်သာ ဖြစ်၏။ သို့သော် ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်မှီဘဲ ၎င်းသည် တစ်စုံတစ်ယောက်ကိုမျှ မထိခိုက်စေနိုင်ချေ။ ပရမတ်ဘုရားရှင်ကိုသာ ယုံကြည်သူတို့သည် ကိုးစားပုံအပ်သင့်၏။</p>
၁၁။	<p>يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَأَفْسَحُوا يَفْسَحِ اللَّهُ لَكُمْ وَإِذَا قِيلَ انشُرُوا فَانشُرُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ﴿١١﴾</p> <p>အို ယုံကြည်သော သူတို့၊ သင်တို့အား “လူထုအစည်းအဝေး၌ နေရာပေးကြ”ဟု ပြောဆိုလျှင်၊ နေရာပေးကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် နေရာကျယ်ဝန်းစေလိမ့်မည်။ “စုပေါင်းကြလော့၊”ဟု ဆိုလျှင် စုပေါင်းကြကုန်လော့၊ သင်တို့မှ ယုံကြည်သူ၊ ပညာဉာဏ် ချီးမြှင့်ခံရသော သူတို့အား ပရမတ်ဘုရားရှင်သည် အခွင့်အလမ်း ချီးမြှောက်တော်မူလိမ့်မည်။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံလေသမျှကို သတင်းသိနေတော်မူ၏။</p>
၁၂။	<p>يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةٌ ذَلِكَ خَيْرٌ لَكُمْ وَأَطْهَرُ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ ﴿١٢﴾</p> <p>အို ယုံကြည်သော သူတို့၊ သင်တို့သည် ဉာဏ်စဉ်တော်ဆောင်နှင့် နီးနှောတိုင်ပင်လျှင် သင်တို့၏ ဆွေးနွေးလိုမှု မပြုမီ အလျှင် အလှူအဒါန်းပြုကြလော့။ ဤသည် သင်တို့အတွက် ကောင်းမြတ်လှ၏။ စင်ကြယ်သန့်ရှင်း၏။ အကယ်၍ သင်တို့ မဆောင်ရွက်နိုင်သော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၃။	<p>أَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ ﴿١٣﴾</p> <p>သင်တို့၏ ဆွေးနွေးတင်ပြမှု မပြုမီအလျှင် လှူဒါန်းခြင်းပြုရမည်ကို ကြောက်ရွံ့နေကြသလော၊ သင်တို့သည် ထိုသို့ မကျင့်ကြံနိုင်လျှင် သင်တို့အပေါ်၌ ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးတော်မူ၏။ သို့ဖြစ်၍ မေတ္တာဓိဋ္ဌာန် မြဲမြံကြလော့၊ လူမှုဖူလုံကြေး ပေးကြကုန်လော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံခြင်းများကို သတင်းသိနေတော်မူ၏။</p>
၁၄။	<p>أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ مِمَّا هُمْ مِنْكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ ﴿١٤﴾</p> <p>ပရမတ်ဘုရားရှင်မှ ကံကြီးသင့်စေသော လူမျိုးတို့ဘက်သို့ ဦးလှည့်နေသော သူကို သင် မသုံးသပ်မိသလော၊ သူတို့သည် သင်တို့အထဲမှ မဟုတ်၊ ၎င်းတို့၏ အထဲမှလည်း မဟုတ်ချေ။ သူတို့သည် သိနေလျက်နှင့် လိမ်ညာမှုသား ကျိန်ဆိုသူများသာ ဖြစ်၏။</p>
၁၅။	<p>أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ ﴿١٥﴾</p> <p>ပရမတ်ဘုရားရှင်သည် သူတို့အတွက် ပြတ်သားသော ဝင့်ကြွေးကို ပြင်ဆင်ထားတော်မူ၏။ ဧကန်ပင် သူတို့၏ ကျင့်ကြံသမှုတို့သည် အကုသိုလ်များသာ ဖြစ်၏။</p>
၁၆။	<p>اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ ﴿١٦﴾</p> <p>သူတို့သည် ကျမ်းကျိန်မှုကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ တိမ်းပါးနိုင်ရန် အကာအကွယ် ယူထားကြ၏။ သူတို့အတွက်မူ အသေရေပျက်သော ဝင့်ကြွေးသည် ရှိနေ၏။</p>

၁၇။	<p>لَنْ تَغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا أُولَئِكَ أَصْحَابُ النَّارِ هُمْ فِيهَا خَالِدُونَ ﴿١٧﴾</p> <p>သူတို့၏ ဥစ္စာပစ္စည်း၊ သူတို့၏ သားသမီးအချွေအရံတို့သည် ပရမတ်ဘုရားရှင်အား ဆန့်ကျင်ရန် မပြည့်စုံနိုင်ချေ။ ထိုသူတို့သည် အပူမီး၏ အဖော်များသာ ဖြစ်ကြ၍ ထိုသူတို့ ကာလမဲ့ ခံစားရလတ္တံ့။</p>
၁၈။	<p>يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ ﴿١٨﴾</p> <p>ပရမတ်ဘုရားရှင်သည် သူတို့ အားလုံးကို ရှင်ပြန်နိုးကြွစေသော နေ့ကာလ၌- သင်တို့အား ယခု ကျိန်ဆိုပြ သကဲ့သို့ ပရမတ်ဘုရားရှင်အားလည်း ကျိန်ဆိုပြလိမ့်မည်။ သူတို့အတွက် တစ်စုံတစ်ရာ ရှိသည်ဟု သူတို့ ထင်မှတ်ကြ၏။ ဧကန်ပင် သူတို့သည် မှုသားကောင်းများသာ ဖြစ်ကြ၏။</p>
၁၉။	<p>اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَاهُمْ ذِكْرَ اللَّهِ أُولَئِكَ حِزْبُ الشَّيْطَانِ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ ﴿١٩﴾</p> <p>မကောင်းဆိုးဝါးသည် သူတို့အား လွှမ်းမိုးချုပ်ကိုင်လျက် သူတို့အား ပရမတ်ဘုရားရှင်ကို သတိရခြင်းမှ မေ့လျော့စေ၏။ သူတို့သည် မကောင်းဆိုးဝါး၏ စစ်သည်တော်များ ဖြစ်ကြ၏။ ဧကန်ပင် မကောင်းဆိုးဝါး၏ စစ်သည်တော်များသည်သာ ဆုံးရှုံးနစ်နာရသူများ ဖြစ်၏။</p>
၂၀။	<p>إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَئِكَ فِي الْأَذْهَانِ ﴿٢٠﴾</p> <p>ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား တော်လှန်ပုန်ကန်သော သူတို့- ထိုသူတို့သည်သာ အနိမ့်ဆိုးအဆင့်၌ ဖြစ်ရလတ္တံ့။</p>
၂၁။	<p>كَتَبَ اللَّهُ لَأَعْلَيْنَا أَنَا وَرَسُولِي إِنَّ اللَّهَ قَوِيٌّ عَزِيزٌ ﴿٢١﴾</p> <p>“ဝါနှင့် ငါ့ဉာဏ်စဉ်ဆောင်သည်သာ အောင်နိုင်ရမည်”ဟု ပရမတ်ဘုရားရှင်က ပြဌာန်းထားပြီး ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အင်အားတော်အရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။</p>
၂၂။	<p>لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ أُولَئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ أُولَئِكَ حِزْبُ اللَّهِ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ ﴿٢٢﴾</p> <p>ပရမတ်ဘုရားရှင်၌၊ နောင်ဘဝကာလ၌ ယုံကြည်သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်တို့ အား တော်လှန်ပုန်ကန်သူဖြစ်လျှင် သူတို့၏ အဖေများဖြစ်စေ၊ သူတို့၏ သားသမီးများဖြစ်စေ၊ သူတို့၏ သားချင်းများ ဖြစ်စေ သူတို့၏ လူမျိုးစု ဖြစ်စေ သံယောဇဉ်တွယ်နေမည်ကို သင် တွေ့ရမည် မဟုတ်ချေ။ ယင်းမှာ သူတို့၏ နှလုံးသား တွင်း၌ ယုံကြည်ချင်းကို ပြဌာန်းထားသောကြောင့်၊ သူတို့အား အရှင်ထံမှ ဉာဏ်စဉ်တော်*အားဖြင့် အခြေခိုင်မြဲစေ သောကြောင့် ဖြစ်၏။ သူတို့အား အောက်ခင်း၌ စိမ့်စမ်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံသို့ ဝင်ရောက်စေ၍ ထိုဥယျာဉ် ကာလမဲ့ စံစားစေမည်ပင်။ သူတို့သည် ပရမတ်ဘုရားရှင်အား ကြေနပ်နှစ်သက်ကြ၏။ အရှင်ကလည်း သူတို့ကို ကြေနပ်နှစ်သက်၏။ သူတို့သည် ပရမတ်ဘုရားရှင်၏ စစ်သည်တော်များဖြစ်၍၊ ပရမတ်ဘုရားရှင်၏ စစ်သည်တော်များ သည်သာ အောင် မြင်ပေါက်မြောက်သူများ ဖြစ်ကြ၏။</p>

*၂၅၈၇